





	ᲛᲗᲗᲟᲠ	ᲙᲉᲣ᲏	ᲙᲗᲗ	ᲙᲗᲗ	ᲙᲗᲗ	ᲙᲗᲗᲗᲗ	ᲙᲗᲗ	ᲙᲗᲗᲗᲗ	8
-သူတို့-ကပြီး-၌	ပေါက်လာ	သေးငယ်သော	အခါ	ချိ	-နှင့်-က	-ထို-ချိများ-၌	ဖြေခဲ့	စူးစမ်း	
<a href="#">H0997</a>	<a href="#">H5559</a>	<a href="#">H2192</a>	<a href="#">H0317</a>	<a href="#">H7162</a>	<a href="#">H0431</a>	<a href="#">H7162</a>	<a href="#">H1934</a>	<a href="#">H7920</a>	

	ᲙᲗᲗ	ᲙᲗᲗᲗᲗᲗ							
-သူ-ရှုမှောက်	-မှ	နှစ်ပစ်ခံရ	နှစ်ပစ်ခံရ	ပထမ	-ထို-ချိများ	-မှ	-နှင့်-သုံး	-သူတို့-ကပြီး-၌	
<a href="#">H6925</a>	<a href="#">H4481</a>	<a href="#">H6132</a>	<a href="#">H6132</a>	<a href="#">H6933</a>	<a href="#">H7162</a>	<a href="#">H4481</a>	<a href="#">H8532</a>	<a href="#">H0997</a>	

ᲙᲗᲗ	ᲙᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	
-နှင့်-ပါးစပ်	ထို	-ထို-ချိ-၌	လူသား-၏	မျက်စိများ-ကဲ့သို့	မျက်စိများ	-နှင့်-က	-သူ-ရှုမှောက်		
<a href="#">H6433</a>	<a href="#">H1668</a>	<a href="#">H7162</a>	<a href="#">H0606</a>	<a href="#">H5870</a>	<a href="#">H5870</a>	<a href="#">H0431</a>	<a href="#">H6925</a>		

ᲙᲗᲗᲗᲗ ᲙᲗᲗᲗᲗᲗ  
ᲙᲗᲗᲗᲗᲗᲗᲗ ᲙᲗᲗᲗᲗᲗᲗᲗᲗ

ထိုချိတို့ကို ငါက ငြိမ်စေပါ။ ချိများအလယ်၌ ချိငယ်တချောင်းသည် ပေါက်ပွား၏။ ထိုချိငယ်ရှုမှောက် အရင်ချိသုံးချောင်းကို အမေ့နှင့်တကွ နှုတ်လေ၏။ ထိုချိငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်၎င်း ပြောစုံ၏။

ᲙᲗᲗ	ᲙᲗᲗᲗᲗᲗ	9							
ထိုင်တော်မူ	နုရက်များ-၏	-နှင့်-ရှေးကျသော	ချထားခံရ	ပလုလင်များ	-ထို	-ထို-အထိ	ဖြေခဲ့	မပြု	
<a href="#">H3488</a>	<a href="#">H3118</a>	<a href="#">H6268</a>	<a href="#">H7412</a>	<a href="#">H3764</a>	<a href="#">H1768</a>	<a href="#">H5705</a>	<a href="#">H1934</a>	<a href="#">H2370</a>	

ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ								
-သူ-ပလုလင်	သန့်ရှင်းသော	သိုးမွေး-ကဲ့သို့	-သူ-ခေါင်း-၏	-နှင့်-ဆိပ်	ဖြေ	နှင်း-ကဲ့သို့	-သူ-အဝတ်		
<a href="#">H3764</a>	<a href="#">H5343</a>	<a href="#">H6015</a>	<a href="#">H7217</a>	<a href="#">H8177</a>	<a href="#">H2358</a>	<a href="#">H8517</a>	<a href="#">H3831</a>		

ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	
လောင်	မီး	-သူ-ဘီးများ	မီး	-ထို	မီး-တောက်များ			
<a href="#">H1815</a>	<a href="#">H5135</a>	<a href="#">H1535</a>	<a href="#">H5135</a>	<a href="#">H1768</a>	<a href="#">H7631</a>			

ထိုအခါ ငါက ငြိမ်စေပါ။ ရာဇပလုလင်များကို တည်ထားလျက်ရှိ၍၊ အသက်ကီးဩသော သူတို့သည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုဗ်းပွင့်ကဲ့သို့ဖွဲ့၏။ ဆိပ်တော်သည် ဖြေသော သိုးမွေးနှင့်တူ၏။ ပလုလင် တော်သည် မီးလျှံဖွဲ့၏။ ပလုလင်တော်အောက်၌ မီးစက် လှည်းဘီးရှိ၏။

ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	10
ထောင်များ	ထောင်များ	ထောင်	-သူ-ရှုမှောက်-မှ	-မှ	-နှင့်-ထွက်လာ	စီးဆင်း	မီး-၏	-ထို	မပြု
<a href="#">H0506</a>	<a href="#">H0506</a>	<a href="#">H0506</a>	<a href="#">H6925</a>	<a href="#">H4481</a>	<a href="#">H5312</a>	<a href="#">H5047</a>	<a href="#">H5135</a>	<a href="#">H1768</a>	<a href="#">H5103</a>

ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗ	ᲙᲗᲗᲗᲗᲗᲗ	
ထိုင်	တရားစီရင်ခင်း	ရပ်က	-သူ-ရှုမှောက်-၌	သောင်းများ	သောင်းများ	-နှင့်-သောင်း	အစခေက	
<a href="#">H3488</a>	<a href="#">H1780</a>	<a href="#">H6966</a>	<a href="#">H6925</a>	<a href="#">H7240</a>	<a href="#">H7240</a>	<a href="#">H7240</a>	<a href="#">H8120</a>	

ᲙᲗᲗᲗᲗᲗ ᲙᲗᲗᲗᲗᲗᲗ  
ᲙᲗᲗᲗᲗᲗ ᲙᲗᲗᲗᲗᲗᲗᲗᲗ

မျက်နှာတော်မှာ မီးရောင်ခင်းထွက်လေ၏။ အတိုင်းမသိ များစွာသော သူတို့သည် အမှတ်တော်ကို ဆောင်ရွက်၍၊ ကုဋ္ဌသေဋ္ဌချမေက ရှုတော်၌ ခစား၍ နေက၏။ တရားစီရင်ခင်းငှါ ပြင်ဆင်၍ စာစောင်များ ကိုဖွင့်ထားက၏။



וַיִּקְרָא	הִגִּיד	בָּנָה	לְבָנָהּ	אָמַר	וַיְהִי	תַּבְּרִיתָא	15
-နှင့်-ရှုပါရုံများ	-ငါ-ကိုယ်-၏	-ထို-အထဲ-၌	ဒံယလေ	ငါ	-ငါ-ဝိညာဉ်	စိတ်နှလုံး-ပူပန်ခြင်း	
<a href="#">H2376</a>	<a href="#">H5085</a>	<a href="#">H1459</a>	<a href="#">H1841</a>		<a href="#">H7308</a>	<a href="#">H3735</a>	

: וַיִּנְּבְּ	יָשָׁא
ထိတ်လန့်စေ	-ငါ-ခေါင်း-၏
<a href="#">H0927</a>	<a href="#">H7217</a>

ငါဒံယလေသည် ကိုယ်ခန့်တုန်လှုပ်၍၊ ထိုရှုပါရုံ ကြောင့် စိတ်ပူပန်ခြင်းရှိလျှင်

הָמָּה	אֲבָבָא	אֲבָיִי	אֲמָרָא	מִן	הָ	לַע	תְּבָרָךְ	16
-သူ-ထံ	တောင်းလျှောက်ခဲ့	-နှင့်-သချောသစ	-ထို-ရပ်နသေ့များ	-မှ	တစ်	-ထို-အပေါ်-၌	ချဉ်းကပ်ခဲ့	
<a href="#">H4481</a>	<a href="#">H1156</a>	<a href="#">H3330</a>	<a href="#">H6966</a>	<a href="#">H4481</a>	<a href="#">H2298</a>	<a href="#">H5922</a>	<a href="#">H7127</a>	

: וַיִּנְּבְּ	אֲבָ	רָשָׁא	לְ	אֲמָ	הָ	לַ	לַ
အသိပေး	စကားများ-၏	-နှင့်-အနက်ဖွင့်ချက်	-ငါ-ကို	-နှင့်-ပဖြ	ဤ	အလုံးစုံ	-ထို-အပေါ်-၌
<a href="#">H3046</a>	<a href="#">H4406</a>	<a href="#">H6591</a>		<a href="#">H0560</a>	<a href="#">H1836</a>	<a href="#">H3606</a>	<a href="#">H5922</a>

အနား၌ ရပ်နသေစ သူတယောက်ထံသို့ သွား၍ ယခုမပြင်သမျှကား၊ အဘယ်သို့ဆိုလိုသနည်းဟု မေးမမြဲသော်၊

וַיִּקְרָא	וַיְכַרְ	הָ	עָ	אֵ	הָ	אֲ	וַ	17
ထကငြိမ်မည်	ရှင်ဘုရင်များ	လေး	လေး	-သူတို့	-ထို	ကျိမ်းသစ	တိရစ္ဆာန်များ	ဤ
<a href="#">H6966</a>	<a href="#">H4430</a>	<a href="#">H0703</a>	<a href="#">H0703</a>		<a href="#">H1768</a>	<a href="#">H7260</a>	<a href="#">H2423</a>	<a href="#">H0459</a>

: אָ	מִ
မဖြကဖြ	-မှ
<a href="#">H0772</a>	<a href="#">H4481</a>

ထိုသူက၊ ဤသားရဲလေးကဆင်တို့သည် မဖြကဖြပေါ်မှာ ပေါ်လတို့သစ နိုင်ငံလေးပါးဖဖြ၏။

אֲ	וַ	וַ	יָ	אֲ	וַ	18
နိုင်ငံတော်	-နှင့်-ပိုင်ဆိုင်ကငြိမ်မည်	အမဖြဆုံး-၏	သန့်ရှင်းသူများ	နိုင်ငံတော်	-နှင့်-လက်ခံကငြိမ်မည်	
<a href="#">H4437</a>	<a href="#">H2631</a>	<a href="#">H5946</a>	<a href="#">H6922</a>	<a href="#">H4437</a>	<a href="#">H6902</a>	

: אָ	לַ	וַ	אֲ	לַ
ထာဝရကာလ-၏	ထာဝရ	-နှင့်-ထို-အထိ	ထာဝရ	-ထို-အထိ
<a href="#">H5957</a>	<a href="#">H5957</a>	<a href="#">H5705</a>	<a href="#">H5957</a>	<a href="#">H5705</a>

သို့သော်လည်း၊ အမဖြဆုံးသစ ဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမုဘာအဆက်ဆက် စံစား ကပြောတို့ဟု အနက်အဓိပ္ပာယ်ကို ကဖြပဖြ၏။

הָ	הָ	אֲ	אֲ	לַ	אֲ	תָ	וַ	19
ဖဖြခဲ့	-ထို	စတုတုထ	-ထို-တိရစ္ဆာန်	-ထို-အပေါ်-၌	သချောစွာသိ-ခြင်း-အတွက်	အလိုရှိခဲ့	ထိုအခါ	
<a href="#">H1934</a>	<a href="#">H1768</a>	<a href="#">H7244</a>	<a href="#">H2423</a>	<a href="#">H5922</a>	<a href="#">H3321</a>	<a href="#">H6634</a>	<a href="#">H0116</a>	

) הָ	וַ	הָ	הָ	) הָ	וַ	הָ	הָ
-သူ-သွားများ	-သူ-သွားများ	ထူးခြားစွာ	ကဖြကဖြဖယ်	-သူတို့-အလုံးစုံ	-သူတို့-အလုံးစုံ	-မှ	ခြားနားသစ
<a href="#">H8128</a>	<a href="#">H8128</a>	<a href="#">H3493</a>	<a href="#">H1763</a>	<a href="#">H3605</a>	<a href="#">H3605</a>	<a href="#">H4481</a>	<a href="#">H8133</a>

אָ	הָ	הָ	שָׁ	הָ	הָ	הָ	הָ
-နှင့်-ကျန်ရာ	ကဖြခွဲ	စားလစေါ	ကဖြ	-ထို	-နှင့်-သူ-လက်သည်းများ	သံ	-ထို
<a href="#">H7606</a>	<a href="#">H1855</a>	<a href="#">H0399</a>	<a href="#">H5174</a>	<a href="#">H1768</a>	<a href="#">H2953</a>	<a href="#">H6523</a>	<a href="#">H1768</a>

: הָ	הָ
နင်းကဖြလစေါ	-သူ-ခဖြထောက်များ-ဖဖြ
<a href="#">H7512</a>	<a href="#">H7271</a>

ထိုအခါ အခြားသစ သားရဲထက်ထူးခြား၍ အလွန်ကဖြကဖြမက်ဘွယ်ဖဖြလျက်၊ သံသွားနှင့်ငင်း၊ ကဖြ ဝါလက်သည်းခဖြသည်းနှင့်ငင်း ပဖြစုံသဖြ၊ ကိုယ်စား ချိုးဖဲ၍ ကဖြသမျှကို ခဖြဖဖြနင်းချတော်သစ စတုတုထသားရဲကား၊

အဘယ်သို့ဆိုလိုသည်ကို၎င်း၊

וּבְנֵי	תְּלֹבֹס	יָ	יָרָא	בְּרָא	יָ	שָׁרָ	אָרָק	לָעַ	20
-နှင့်-ကျ	ပခက်လာ	-ထို	-နှင့်-အခြေ	-သူ-ခေါင်း-၌	-ထို	ဆယ်	-ထို-ချိုများ	-နှင့်-ထို-အပေါ်-၌	
<a href="#">H5308</a>	<a href="#">H5559</a>	<a href="#">H1768</a>	<a href="#">H0317</a>	<a href="#">H7217</a>	<a href="#">H1768</a>	<a href="#">H6236</a>	<a href="#">H7162</a>	<a href="#">H5922</a>	
כֹּל	וְיָשָׁ	וְ	אָרָק	תְּלֹבֹס	)בְּרָא(	מִיָּ	מִן	)הָלָ	
-သူ-အတွက်	-နှင့်-မျက်စိများ	ထို	-နှင့်-ချို	သုံး	-သူ-ရှုမှောက်	-သူ-ရှုမှောက်	-မှ	-နှင့်-ကျ	
	<a href="#">H5870</a>	<a href="#">H1797</a>	<a href="#">H7162</a>	<a href="#">H8532</a>	<a href="#">H6925</a>	<a href="#">H6925</a>	<a href="#">H4481</a>	<a href="#">H5308</a>	
	מִיָּ	מִן	בְּ	מִיָּ	מִיָּ	מִן	מִיָּ	מִיָּ	
-သူ-အဖော်များ	-မှ	ကို	-နှင့်-သူ-အသွင်အပြင်	ကိုကြယ်သော	ပြင်	-နှင့်-ပါးစပ်			
<a href="#">H2273</a>	<a href="#">H4481</a>	<a href="#">H7229</a>	<a href="#">H2376</a>	<a href="#">H7260</a>	<a href="#">H4449</a>	<a href="#">H6433</a>			

သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချိုသုံးချောင်းကိုနှုတ်၍၊ ကြီးကြွသော စကားကို ပြောတတ် သော နှုတ် နှင့် မျက်စိရှိသဖြင့်၊ မိမိအဘ၏တို့ ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတချောင်းကား၊ အဘယ်သို့ ဆိုလို သည်ကို၎င်း သိခင်းငှါ ငါအလိုရှိ၏။

וְ	וְ	וְ	וְ	וְ	וְ	וְ	וְ	וְ	21
-သူတို့-ကို	-နှင့်-နှိုင်း	သန့်ရှင်းသူများ	-နှင့်	စစ်ပွဲ	ပြောစေ	ထို	-နှင့်-ချို	ဖွဲ့ခွဲ	မပြင်
	<a href="#">H3202</a>	<a href="#">H6922</a>	<a href="#">H5974</a>	<a href="#">H7129</a>	<a href="#">H5648</a>	<a href="#">H1797</a>	<a href="#">H7162</a>	<a href="#">H1934</a>	<a href="#">H2370</a>

ငါကညှို့စဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင်၊ အမငြိဆုံးသော ဘုရား၏ သန့်ရှင်းသော သူတို့အား စီရင်ရသော အခွင့်ကို ပေး၍၊

וְ	וְ	וְ	וְ	וְ	וְ	وְ	וְ	22
ပေးအပ်ခံရ	-နှင့်-တရားစီရင်ခြင်း	နုစုရက်များ-၏	ရှေးကျသော	ကပြော	-ထို	-ထို-အထိ		
<a href="#">H3052</a>	<a href="#">H1780</a>	<a href="#">H3118</a>	<a href="#">H6268</a>	<a href="#">H0858</a>	<a href="#">H1768</a>	<a href="#">H5705</a>		
וְ	וְ							
သန့်ရှင်းသူများ	ပိုင်ဆိုင်က	-နှင့်-နိုင်ငံတော်	ရောက်လာ	-နှင့်-အချိန်	အမငြိဆုံး-၏	-ထို-သန့်ရှင်းသူများ-ကို		
<a href="#">H6922</a>	<a href="#">H2631</a>	<a href="#">H4437</a>	<a href="#">H4291</a>	<a href="#">H2166</a>	<a href="#">H5946</a>	<a href="#">H6922</a>		

ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက်သည့်တိုင် အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်လေ၏။

וְ	וְ	וְ	וְ	וְ	וְ	וְ	וְ	וְ	23
မကြီး-၌	ဖခြေလိမ့်မည်	စတုတုထ	စတုတုထ	နိုင်ငံတော်	စတုတုထ	-ထို-တိရစ္ဆာန်	မိန့်	ထိုသို့	
<a href="#">H0772</a>	<a href="#">H1934</a>	<a href="#">H7244</a>	<a href="#">H7244</a>	<a href="#">H4437</a>	<a href="#">H7244</a>	<a href="#">H2423</a>	<a href="#">H0560</a>	<a href="#">H3652</a>	
וְ	וְ	וְ	وְ	وְ	وְ	وְ	וְ	وְ	
မကြီး	အလုံးစုံ	-နှင့်-စားလိမ့်မည်	နိုင်ငံတော်များ	အလုံးစုံ	-မှ	ခဏ်းစားလိမ့်မည်	-ထို		
<a href="#">H0772</a>	<a href="#">H3606</a>	<a href="#">H0399</a>	<a href="#">H4437</a>	<a href="#">H3606</a>	<a href="#">H4481</a>	<a href="#">H8133</a>	<a href="#">H1768</a>		
				وְ	وְ				
				-နှင့်-ကိုဖြိုခွဲလိမ့်မည်	-နှင့်-ကျန်နင်းလိမ့်မည်				
				<a href="#">H1855</a>	<a href="#">H1759</a>				

ထိုသူကလည်း စတုတုထသားရဲသည် မကြီးပြီမှာ အခြားသော နိုင်ငံရှိသူတို့ထက် ထူးခြားသော စတုတုထနိုင်ငံရှိသူတို့ထက် ထူးခြားသော စတုတုထနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မကြီးပြီသူတို့ကို ကိုယ်စားချိုးဖွဲ့ နင်းချလေိမ့်မည်။

၂၇၇၈	၂၇၇၉	၂၇၈၀	၂၇၈၁	၂၇၈၂	၂၇၈၃	၂၇၈၄	၂၇၈၅	၂၇၈၆
-နှင့်-အခြေ	ထက်မြက်မည်	ရှင်ဘုရင်များ	ဆယ်	-သူ-နိုင်ငံတော်	-သူ-ထံမှ	ဆယ်	-နှင့်-ချိမ်း	
<a href="#">H0321</a>	<a href="#">H6966</a>	<a href="#">H4430</a>	<a href="#">H6236</a>	<a href="#">H4437</a>	<a href="#">H4481</a>	<a href="#">H6236</a>	<a href="#">H7162</a>	

၂၇၈၇ : လူ့ဘဝ  
 ၂၇၈၈ ရှင်ဘုရင်များ  
 ၂၇၈၉ -နှင့်-သုံး  
 ၂၇၉၀ ရှေးသူ  
 ၂၇၉၁ -မှ  
 ၂၇၉၂ ခြားနားလိမ့်မည်  
 ၂၇၉၃ -နှင့်-သူ  
 ၂၇၉၄ -သူတို့-နောက်  
 ၂၇၉၅ ထုတ်လုပ်မည်

24

ထိုနိုင်ငံ၌ ပရိတ်သဒ္ဓါ ချိမ်းဆယ်ချင်းသည် ပရိတ်သဒ္ဓါ မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက် အခြေသဒ္ဓါ မင်းကြီးပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍ သုံးပါးတို့ကို နှိမ်ချလိမ့်မည်။

၂၇၉၆	၂၇၉၇	၂၇၉၈	၂၇၉၉	၂၈၀၀	၂၈၀၁	၂၈၀၂	၂၈၀၃	၂၈၀၄
-နှင့်-ထို-သန်ရှင်-သူများ-ကို	ပြောလိမ့်မည်	အမငြိမ်း	အမငြိမ်း	-ထို-ဆန့်ကျင်	-နှင့်-စကားများ			
<a href="#">H6922</a>	<a href="#">H4449</a>	<a href="#">H5943</a>	<a href="#">H5943</a>	<a href="#">H6655</a>	<a href="#">H4406</a>			

၂၈၀၅	၂၈၀၆	၂၈၀၇	၂၈၀၈	၂၈၀၉	၂၈၁၀	၂၈၁၁	၂၈၁၂	၂၈၁၃
-နှင့်-ပညတ်	အချိန်များ	ပြောင်းလဲ-ခြင်း-အတွက်	-နှင့်-ကံကြည်လိမ့်မည်	ညှဉ်းပန်းလိမ့်မည်	အမငြိမ်း-၏			
<a href="#">H1882</a>	<a href="#">H2166</a>	<a href="#">H8133</a>	<a href="#">H5452</a>	<a href="#">H1080</a>	<a href="#">H5946</a>			

၂၈၁၄	၂၈၁၅	၂၈၁၆	၂၈၁၇	၂၈၁၈	၂၈၁၉	၂၈၂၀	၂၈၂၁	၂၈၂၂
ကာလ	-နှင့်-တစ်ဝက်	-နှင့်-ကာလများ	ကာလ	-ထို-အထိ	-သူ-လက်-၌	-နှင့်-အပ်နှံခံရလိမ့်မည်		
<a href="#">H5732</a>	<a href="#">H6387</a>	<a href="#">H5732</a>	<a href="#">H5732</a>	<a href="#">H5705</a>	<a href="#">H3028</a>	<a href="#">H3052</a>		

25

အမငြိမ်းသဒ္ဓါ ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသဒ္ဓါ စကားကို ပြောလိမ့်မည်။ အမငြိမ်းသဒ္ဓါ ဘုရား၏သန်ရှင်-သူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကံကြည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။

၂၈၂၃	၂၈၂၄	၂၈၂၅	၂၈၂၆	၂၈၂၇	၂၈၂၈	၂၈၂၉	၂၈၃၀	၂၈၃၁
ပျက်ဆီး-ခြင်း-အတွက်	ရုပ်သိမ်းကပြိမ့်မည်	-နှင့်-သူ-အာဏာ	ထိုင်လိမ့်မည်	-နှင့်-တရားစီရင်ခြင်း				
<a href="#">H8046</a>	<a href="#">H5709</a>	<a href="#">H7985</a>	<a href="#">H3488</a>	<a href="#">H1780</a>				

၂၈၃၂	၂၈၃၃	၂၈၃၄	၂၈၃၅	၂၈၃၆	၂၈၃၇	၂၈၃၈	၂၈၃၉	၂၈၄၀
-ထို-အဆုံး	-ထို-အထိ	-နှင့်-ပျက်ပျက်စေ-ခြင်း-အတွက်						
<a href="#">H5491</a>	<a href="#">H5705</a>	<a href="#">H0007</a>						

26

ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါသူ၏ တန်ခိုးအာဏာကို နှုတ်၍ရှင်းရှင်း ပျက်ဆီး ကပြိမ့်မည်။

၂၈၄၁	၂၈၄၂	၂၈၄၃	၂၈၄၄	၂၈၄၅	၂၈၄၆	၂၈၄၇	၂၈၄၈	၂၈၄၉
အလုံးစုံ	-ထို-အောက်-၌	နိုင်ငံတော်များ-၏	-ထို	-နှင့်-ကြီးမြတ်ခြင်း	-နှင့်-အာဏာ	-နှင့်-နိုင်ငံတော်		
<a href="#">H3606</a>	<a href="#">H8460</a>	<a href="#">H4437</a>	<a href="#">H1768</a>	<a href="#">H7238</a>	<a href="#">H7985</a>	<a href="#">H4437</a>		

၂၈၅၀	၂၈၅၁	၂၈၅၂	၂၈၅၃	၂၈၅၄	၂၈၅၅	၂၈၅၆	၂၈၅၇	၂၈၅၈
ထာဝရ	နိုင်ငံတော်	-သူ-နိုင်ငံတော်	အမငြိမ်း-၏	သန်ရှင်-သူများ	-ထို-လူမျိုး-ကို	ပေးအပ်ခံရ	ကောင်းကင်	
<a href="#">H5957</a>	<a href="#">H4437</a>	<a href="#">H4437</a>	<a href="#">H5946</a>	<a href="#">H6922</a>	<a href="#">H5972</a>	<a href="#">H3052</a>	<a href="#">H8065</a>	

၂၈၅၉	၂၈၆၀	၂၈၆၁	၂၈၆၂	၂၈၆၃	၂၈၆၄	၂၈၆၅	၂၈၆၆	၂၈၆၇
-နှင့်-နာခံကပြိမ့်မည်	ဝတ်ပြုကပြိမ့်မည်	-သူ-ကို	အာဏာများ	-နှင့်-အလုံးစုံ				
<a href="#">H8086</a>	<a href="#">H6399</a>		<a href="#">H7985</a>	<a href="#">H3606</a>				

27

ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာ စက် ဘုန်းတန်ခိုးရှိသူမျှကို အမငြိမ်းသဒ္ဓါ ဘုရား၏ သန်ရှင်-သဒ္ဓါ အမျိုးသားတို့သည် ရကပြိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကပြိမ့်မည်။

ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ
ထိတ်လန့်စေ	-ငါ့-အတွေးများ	အလွန်	ဒံယလေ	ငါ	-ထို-အရာ-၏	-ထို	အဆုံး	ဤ	-ထို-အထိ
<a href="#">H0927</a>	<a href="#">H7476</a>	<a href="#">H7690</a>	<a href="#">H1841</a>		<a href="#">H4406</a>	<a href="#">H1768</a>	<a href="#">H5491</a>	<a href="#">H3542</a>	<a href="#">H5705</a>

ᐃ	: ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃᐃ	ᐃᐃᐃᐃᐃᐃᐃᐃ
—	သိမ်းဆည်းထား	-ငါ့-နှလုံးသား-၌	-နှင့်-ထို-အရာ	-ငါ့-အပေါ်-၌	ပြောင်းလဲ	-နှင့်-ငါ့-မျက်နှာအဆင်း	
	<a href="#">H5202</a>	<a href="#">H3821</a>	<a href="#">H4406</a>	<a href="#">H5922</a>	<a href="#">H8133</a>	<a href="#">H2122</a>	

ဤရှုကား အနက်အဓိပ္ပါယ်ပထည်းဟု ဆိုလေ၏။ ငါဒံယလေသည် စိတ်ပူပန်ခြင်းသို့ရောက်၍ မျက်နှာညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း မပြုရသော အာရုံများကို စိတ်နှလုံးထဲ၌သိုထား၏။